

**နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်  
(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့်  
အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့  
video conferencing ဖြင့် တက်ရောက်  
(၂၄-၉-၂၀၂၁ ရက်၊ နေပြည်တော်)**

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ် ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နေပြည်တော်မှ video conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့်အမေရိကန်တို့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် COVID-19 ကာကွယ်တိုက်ဖျက်ရေး၊ အာဆီယံ-အမေရိကန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က COVID-19 ကာကွယ်တိုက်ဖျက်ရေးတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန် အရေးကြီးကြောင်း၊ အာဆီယံ၏ COVID-19 ကာကွယ်တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ အကူအညီများ ထပ်မံ ပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (IAI) ကိုလည်း ဆက်လက်ကူညီပံ့ပိုးသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်းလုံခြုံရေးအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် မြန်မာနိုင်ငံပြည်သူလူထုအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးအတွက် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင် အာဆီယံ နိုင်ငံခေါင်းဆောင်များအစည်းအဝေး၏ သဘောတူညီချက် (၅)ချက်အား အကောင် အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည်ထောင်စုဝန်ကြီးက အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် ယင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ကိုယ်စားပြုမှု လုပ်ဆောင်မှုများသည် တရားဝင်မှုမရှိကြောင်းနှင့် လက်မခံနိုင်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက် ရောက်ခဲ့ကြသည်။

**Union Minister U Wunna Maung Lwin participates in the ASEAN-U.S. Foreign Ministers' Meeting on the sidelines of the 76th Session of the UNGA via video conference**  
**(24-9-2021, Nay Pyi Taw)**

Union Minister for Foreign Affairs U Wunna Maung Lwin participated in the ASEAN-U.S. Foreign Ministers' Meeting which was held on the sidelines of the 76th Session of the United Nations General Assembly (UNGA) on 23 September 2021, via video conference from the Ministry of Foreign Affairs, Nay Pyi Taw.

The Meeting was co-chaired by Retno L.P. Marsudi, Minister for Foreign Affairs of Indonesia and Antony Blinken, Secretary of State of the United States, and was attended by ASEAN Foreign Ministers, Secretary-General of ASEAN and representatives from ASEAN and the United States.

The Meeting discussed matters relating to tackling of the COVID-19 pandemic, ASEAN-U.S. cooperation and regional security issues. Union Minister underlined the importance of strengthening multilateralism in combatting the COVID-19 pandemic.

Union Minister appreciated the United States' support to ASEAN's effort on fight against the COVID-19 pandemic, and encouraged the United States' further support to ASEAN's COVID-19 response initiatives as well as its continued support to ASEAN's efforts on regional integration, especially through the Initiative for ASEAN Integration (IAI).

With regard to developments in Myanmar, Union Minister explained the security condition in the country, the implementation of the five-point roadmap of the State Administration Council and the five-point consensus of the ASEAN Leaders' Meeting, including efforts on the provision of humanitarian assistance to the people of Myanmar in coordination with ASEAN.

The Minister urged the United States and ASEAN Member States to condemn terrorist acts committed by NUG and CRPH. Their representation at the UN and other international fora is not legitimate, and unacceptable.

The Meeting was also attended by senior officials from the Ministry of Foreign Affairs.

<https://www.facebook.com/mofmyanmar>

